

UC-NRLF



B 4 231 922

P L
5165
G281
1921
MAIN

UCB

၂၂၈၁ ဘိဇ္ဇာပါဝါ ဘိဇ္ဇာပါဝါ (၆၈၈၈)

မင်္ဂလာ

မင်္ဂလာ

L. F. van GENT,

မင်္ဂလာပါဝါ ဘိဇ္ဇာပါဝါ (၆၈၈၈)

မင်္ဂလာပါဝါ (၆၈၈၈)

မင်္ဂလာပါဝါ ၄၈ မင်္ဂလာ



UITGAVE VAN DE
COMMISSIE VOOR DE
VOLKSLECTUUR

WEDALAN
BALÉ-POESTAKA

PRODUCED BY

Exchange from
Balai Pustaka
11-7-49

TJARITA
PEPERANGAN ING ATJÈH.

ANGGITANE

Toewan

L. F. van GENT,

Major infantri wadyabala daratan
ing Indija Nederland.

Nganggo gambar 48 idji.



WEDALAN
BALÉ-POESTAKA

DRUKKERIJ VOLKSLECTUUR
WELTEVREDEN

1921.

ADUCRO, UITV.

COMMISSIE VOOR DE VOLKSLECTUUR
SERIE No. 265

॥ သာဝိဇာနိသိဝိဇာနိသိဝိဇာနိသိဝိဇာနိသိဝိဇာနိ ॥

သံဃိန္ဒြိယ

ကျမ်းကျမ်း

PL 5165

G 281

1921

MAIN

L. F. van GENT,

သက္ကရာဇ် ၁၉၂၁ ခု၊ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၈ နာရီ၊

ဗဟိုကော်မရှင် 48 နံပါတ်

၁၉၂၁ ခု၊ ဇန်နဝါရီလ ၁၈ ရက်

ကျမ်းကျမ်း

1921.

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

|| ဆာ ဗြဟ္မစိုဏ်း သယံပျဿိတံ ဝိသုဒ္ဓါဝေဒနီယံ နိဂ္ဂဟိတံ
အဘိဓကကျမ်းကြေးမုံ အဘိဓကကျမ်း (Ridder Militaire Willemsorde)

မိလ္လကသိန္နသုပယုယသဒ္ဓါအဓိပာတိန္ဒြိယကိရုဏ္ဏံ
 ဣဗ္ဗေဗ္ဗိယုဗ္ဗိယု ကမိဏ္ဍိယသကိဏ္ဍိယကမ္ဘာ
 မိဏ္ဍိယကမ္ဘာသုဗ္ဗိယုဗ္ဗိယု ပြဿနသဒ္ဓါမိဏ္ဍိယ
 ဣဗ္ဗေဗ္ဗိယုဗ္ဗိယု ဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယု
 ဣဗ္ဗေဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယု
 ဣဗ္ဗေဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယုဗ္ဗိယု

2. කුසලය හි කතා කරන්නා

၂၂၈။ စာပေတရား အဟာရပိပိင်္ဂတေ ဟိန္ဒ အရသာ၊ ဟာ
 ဘုဏ္ဏသာ ဘာသာ ဟူ၍ ဟောကြား၍ ဟောကြား၍ ဟောကြား၍
 ဘုဏ္ဏသာ ဟောကြား၍ ဟောကြား၍ ဟောကြား၍ ဟောကြား၍
 ဟောကြား၍

[illegible]

Original from
UNIVERSITY OF CALIFORNIA

॥ बभूवुः शब्दः ॥ बभूवुः शब्दः ॥ बभूवुः शब्दः ॥

TJARITA PEPERANGAN ING ATJÈH.

Digitized by Google

ကောကလပယောဂမာယာယုကံအဏိယာယာကိဏ
 ဟောဒကောကဟုမာကိဏယောဂ

။ ကောယန္တိဂဟုဟောယန္တိပိဏော ဟုယုယုယန္တိ
 သာသိယုဒိ ဟုယုဟောကိဏယောဂယန္တိယုယုဒိဟော
 ဟောကံယုယုဒိယုယုဒိယုယုယုယုယုယုယုယုယုယု
 ဟောဒယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု

။ ဟောယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ကယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု

။ ဟောယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု

။ ဟောယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု

။ ဟောယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု
 ဟုယုယုယုယုယုယုယုယုယုယုယုယုယုယုယု

4. ॥ ယာယီအိမ်ထောင်စုများသည် ယခုအခါ အိမ်ထောင်စုများ၏ အကျိုးအမြတ်များကို

Digitized by Google

၂၂ ဟာ နှိပ်စက်ခံရသူများကို လွတ်ငြိမ်းချမ်းသာရေးအတွက် နှိုးဆော်ပေးရန်
 အသံတူသော စာအုပ်များကို ဖြန့်ချိပေးခဲ့သည်။ အဲဒီအခါမှာတော့ နှိပ်စက်ခံရသူ
 များစွာရှိနေသေးတယ်။ အဲဒီအခါမှာတော့ နှိပ်စက်ခံရသူများကို လွတ်ငြိမ်း
 ချမ်းသာရေးအတွက် နှိုးဆော်ပေးရန် အသံတူသော စာအုပ်များကို ဖြန့်ချိ
 ပေးခဲ့သည်။ အဲဒီအခါမှာတော့ နှိပ်စက်ခံရသူများကို လွတ်ငြိမ်းချမ်းသာ
 ရေးအတွက် နှိုးဆော်ပေးရန် အသံတူသော စာအုပ်များကို ဖြန့်ချိပေးခဲ့
 သည်။ အဲဒီအခါမှာတော့ နှိပ်စက်ခံရသူများကို လွတ်ငြိမ်းချမ်းသာရေး
 အတွက် နှိုးဆော်ပေးရန် အသံတူသော စာအုပ်များကို ဖြန့်ချိပေးခဲ့သည်။

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

[illegible]



VOLDERS.
 ᲕᲗᲗᲗᲗᲗ VOLDERS.
 VAN ZON.
 ᲕᲗᲗᲗᲗᲗ VAN ZON.

HEIJNEN.
 ᲕᲗᲗᲗᲗᲗ HEIJNEN.

KONIJN.
 ᲕᲗᲗᲗᲗᲗ KONIJN.
 VAN DEN BERG.
 ᲕᲗᲗᲗᲗᲗ VAN DEN BERG.

ထိုကဲ့သို့ပင် အလယ်တန်းကျောင်းသားများသည် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်

6. ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလယ်

ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်

ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလယ်

Original from
UNIVERSITY OF CALIFORNIA

ကျ၊ ဟောသမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ

ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ

ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ
 ဟဟမိကံ ဘေဝဟကောသယျာဏိယျာဏိယသု၊ ဟ

[illegible]

[illegible]

Digitized by Google

၂၇။ ယေဘုယျအားဖြင့် အောက်ဖော်ပြပါအတိုင်း ရှိသည်ကို တွေ့ရ၏။

Digitized by Google

သာ အကျိုး ရှာရမည့် ဘုရား အဟုတ်က အိပ်ရာ၌
 သာ အကျိုး ရှာရမည့် ဘုရား အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 အဟုတ်က အိပ်ရာ၌ အဟုတ်က အိပ်ရာ၌
 အဟုတ်က အိပ်ရာ၌ အဟုတ်က အိပ်ရာ၌
 အဟုတ်က အိပ်ရာ၌ အဟုတ်က အိပ်ရာ၌
 အဟုတ်က အိပ်ရာ၌ အဟုတ်က အိပ်ရာ၌
 အဟုတ်က အိပ်ရာ၌ အဟုတ်က အိပ်ရာ၌

၇. ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌

ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ဘုရားအား ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌
 ပူဇော်သော အရာ အဟုတ်က အိပ်ရာ၌

[illegible]

[illegible]

[illegible]

6


[illegible]

တမာတံတကဒ်ပိသံ၊ ကထိယကထာဇ္ဇာတိကောတကဒ်
 ဟူ တမာတမာတမာတမာတမာတမာတမာတမာတမာတမာ
 တကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်

၂၂ ကထာဇ္ဇာတိကော (Graafland) ကထာဇ္ဇာတိကောတကဒ်
 (Korp) ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်

၂၂ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်

၂၂ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်
 ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်၊ ကထာဇ္ဇာတိကောတကဒ်



Inf. sergt. inf. ABDUL MADJID Stb. No. 42413.

ဥပသေသဉ္စာတရားဗဟိုဌာန
သိမ်းသွင်းရက်စွဲ 42413.

Inf. inf. 1e kl. KASIDIN Stb. No. 36554.

ဥပသေသဉ္စာတရားဗဟိုဌာန
သိမ်းသွင်းရက်စွဲ 36554.

Inf. hoornblazer KASIRAN Stb. No. 37800

ဥပသေသဉ္စာတရားဗဟိုဌာန
သိမ်းသွင်းရက်စွဲ 37800.

Inf. inf. 1e kl. TIITRO Stb. No. 41379.

ဥပသေသဉ္စာတရားဗဟိုဌာန
သိမ်းသွင်းရက်စွဲ 41379.

လာ ခက် ဘုရား အသား ကုသ ခ် (Pedir). မာ မိ ပိ ပိ ဆူ ဟူ
 ဟူ ခ် ကာ ယ ယ ယ \ ခုံ သွန် သွန် ဟူ ကံ သ ကာ ပိ ကာ ကု
 ဘုရား မိ ဆာ ဟူ။

။ ဟူ ဘုရား ခ် ဘုရား မိ ဟံ ဘု ကာ ခ် ဘု ဟူ ဘု ဟူ ဘု (ခုံ ခ် ဘု ကာ
 ဘု ကံ ပိ ကံ ကိ ဘု သွန် ဟူ ဘု ဟူ \ ဘု ဟူ သ သ ဘု ဘု ခ် ဘု ကာ
 ကာ ဟူ ဟူ ကာ \ ဘု ဘု ဘု ကာ ဘု ဟူ ဘု ဟူ ဘု ကာ ဘု ကာ ဘု ကာ
 ဘု ဟူ ဘု ကာ ဟူ ဟူ ဘု ကာ \ ကာ မိ ကာ ဘု သွန် ဟူ
 ဘု ဟူ ဘု ကာ ဟူ ဘု ကာ ဘု ကာ မိ ကာ မိ ကာ ဘု ဟူ ဘု ကာ
 ဘု ဟူ ကာ မိ ကာ ဘု ကာ သ သ ဘု ဟူ ဘု ကာ
 ဘု ကာ ဘု ကာ ဘု ကာ မိ ကာ မိ ကာ ဘု သွန် ဟူ ဘု ကာ
 မိ။ ဟူ မိ ကာ အ ကာ မိ ကာ \ ဟူ သွန် ဟူ ဘု ကာ
 ဘု ကာ ဘု ကာ မိ ကာ ဘု ကာ \

။ မိ ကာ ဘု ကာ သ သ ဘု ကာ ဘု ကာ \ ဘု ကာ သ သ ဘု ကာ
 သ သွန် ဘု ကာ သ သ ကာ ဘု ကာ (Van Heutsz) ကာ ဘု ကာ
 ကာ ဘု ကာ သ သ သွန် ဘု ကာ မိ ကာ ကာ ကု \ အ ဘု ကာ သ သ
 ဘု ကာ ဘု ကာ \ မိ ကာ သ သ ကာ ကာ ဘု ကာ ကာ သ သ
 ကာ သ သ ဘု ကာ သ သ ကာ ကာ သ သ ကာ သ သ ကာ
 သ သ သွန် ဘု ကာ \

။ ဘု ကာ ဘု ကာ သ သ ကာ ဘု ကာ သ သ ကာ ကာ သ သ ကာ
 ကာ သ သ \ ကာ သ သ သ သ ကာ သ သ သ သ ကာ
 ဘု ကာ \ သ သ သ သ သ သ ကာ ဘု ကာ ဘု ကာ သ သ ကာ
 ကာ သ သ သ သ ကာ ကာ သ သ သ သ ကာ သ သ ကာ
 သ သ သ သ ကာ \ သ သ ကာ ကာ သ သ ကာ ဘု ကာ သ သ ကာ

Generated at Columbia University on 2025-02-18 22:32 GMT / https://hdl.handle.net/2027/uc1.b4231919-0017
 Public Domain in the United States; Google-digitized / http://www.hathitrust.org/access_use#pd-us-google

၂၂ ဟူလာဏ္ဍိတုကာတုပာဏဒါနိဗျာဓာပုဒ်ဏိဇာပုဒ်ဇာ
 နံဇံပုဒ်၊ ပာဏိကာယံတုကာဒိဗ္ဗတုဗ္ဗဇာဇိဇာဗြ
 တုပာဒကာတုကာ၊ သာဏဏာယံတုဇာ၊ ကျဇာဗိဇိဓု
 ပာယာဗျဇိဇိတုပာဒကာပာဒဇာဗျ၊ ပံဗျတုဇာဓု
 ပာယာဇံပုဒ်ဇာဗျဇိဇာဏာဏာဓိဇိဇာဗျဇာဓိ
 ဗျဇ္ဇာတုကာ၊ ဇာပာဏဇာဗိဇိဇာဏာဗျဇာဏ္ဍိကာဒ်
 ဗိဇိဇာဏ္ဍိဇာဏာဓိဓိဒ်ဇာတုပာဒဗျာဗျဇာတုဇာဏာ
 တုပာဒဇာဏာတုပာဒဇာဗျဇာဏ္ဍိဇာ၊ ပာဓိဇာဇာဏာယာ
 ပာတုဗျဇိဇိတုဇာဏ္ဍိဇာဗျဇာဏ္ဍိဇာဗျဇာဏာတုဗိဇိ
 ဇာဗာဓိဇာဏာဏ္ဍိဇာဗျဇာဓိဇာဓိဒ်ဇာဗိဇိဇာဗျဇာဓိ
 ဇာဏ္ဍိဇာဗိဇိဇာဓိ၊ တုဗာဓာတုဗာဓာဗာဓာဗာဓာဗာဓာ
 ဇိဇာဇာဓိဇာဗျဇာဗျဇာဗျဇာဓိဇာဓိဇာဓိဇာဓိဇာဓိဇာ

Original from
UNIVERSITY OF CALIFORNIA


7

[illegible]

၂၂ ဇံတု ကံဒတု ကံဒကပ္ပသကတုကံ၊ မိက္ခိတုဟံဒာတိ၊
မမသ ကာ ကာ အကမိမမ ခြံတု တူလကပ္ပလ အံက္ခိတိ၊

10. ယဏိယဂုဏက္ခန္ဓာရူပာနာ (Blang Djerat).

[illegible]



Van links naar rechts : lnl. mar. WONGSOTARIO Sth. No. 50476; lnl. mar. sergt. REDJOKROMO Sth. No. 20325 ; lnl. fus. DONONG Sth. No. 43183; lnl. mar. SONO Sth. No. 33625.
 ၁။ ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ စစ်အမှတ်၊ လက်ရှိနေထိုင်ရာနှင့် မိသားစုဝင်များကို ဖော်ပြရန်
 ပြောဆိုရပါမည်။

၇ ဣမိကျ ဟူသော အကောသီတို့၏ ဣမိကျ အသိ
မိသေ့ဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍

၇ မိသေ့ဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍

၇ သောတို့၏ အသိဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍

၇ သောတို့၏ အသိဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍

၇ သောတို့၏ အသိဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍
ဣမိကျဟူ၍ အကောသီတို့၏ ဣမိကျ အသိဟူ၍

Original from
UNIVERSITY OF CALIFORNIA

၂၂ အာယံ၊ ဘံ၊ ကာဇ္ဇ၊ ပိ၊ ပိ၊ ဂဏ္ဍ၊ ဇကု၊ ဃာ၊ ဂိ၊ ပိ၊ အာဟု၊
ဣ၊ ဃ၊ ဝဏ္ဏ၊ ဃ၊ ဃ၊ ဂု၊ ဃ၊ ဃ၊ ဣ၊ ဇိ၊ ဓိ၊ ဂု၊ ဣ၊ ဃ၊

မိမိတို့အားကောင်းကင်သို့ပို့ဆောင်ပေးရန်အတွက်
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ (Toekoe Pang Sawang).

ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။

ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။

ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။
 ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။ ကျွန်ုပ်တို့၏အားကိုးအားထားရှိပါ။

[illegible][illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]



Inf. korp. DONOKARIJO Sdb. No. 35367.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៥៣៦

Inf. sergt. inf. BAIDIN Sdb. No. 33738.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៣៧៨

Inf. korp. WIROSETIKO Sdb. No. 32320.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៣២០

Inf. korp. SEMODJOJO Sdb. No. 32827.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣២៨២

॥ ဟာပီဆာ အက ပြုတော့ပေမိတဲ့လား၊ ဟာကတယာမာ
တိယာဝံကကတိကျကျ၊ မိမိချီချီ၊ ဟာပာဆာ


၂၂ တာလုံဟာ ဣန္ဒြေကလေးနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့
 နှစ်ယောက်လည်း အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့
 အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့
 အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့ အိမ်ထောင်တာနဲ့

၂၂၈ သာဒုတယ ခံ့ဆွဲဒုဏ် အဏိဟူ နာယ ခဏိ နာတု နာဒ ခဏိ
 တုယသံ တုဏဒ တုဏဒ၊ ခဏိ ဝေဓံ ဟာဏသ နာယ အဓိယ
 တုဏဒ ဟူ၊ တုယံ တုယာယ တုယဒ ခဏိ ခဏိ ဟာဏသ
 နာယ တုယတုဏဒ တုယံ အတုဏဒ တုယ အဓိယ ဟာဏ
 တုယဒ တုဏဒ၊ ခဏိ နာယ ဟာဏသ နာယ ဟူ၊

၂၂၈ နာယ နာယ ခဏိ ဟာဏိ တုယ နာယ တုယ နာဒ (နာယ တုယံ
 တုယသံ ပိယ တုယ နာယ နာယ ခဏိ ဟာဏသ နာယ ဟူ၊ ဟာဏသ
 သိဓိ ခဏိ တုယံ ပြုတုယ ဟူ နာယ ဟူ ဟာဏိ နာယ
 နာယ ခဏိ တုယသံ ပိယ ပိယ တုယ နာယ၊ ခံ့ဆွဲဒုဏ် နာ
 သုယ ခဏိ နာယ ခဏိ၊ တုယဒ နာယ ဟူ ခံ့ဆွဲဒုဏ် ဟူ
 တုယ ခဏိ ဟာယ ဟာယ နာယ ဒုတယ ဒု၊ သာဏာ သာတုယ
 ခံ့ဆွဲဒုဏ် တုယသံ တုယသံ ဟာဏိ ဟာဏိ တုယ တုယ တုယ
 ဟာဏိ ဟာဏိ ဟာဏိ ဟာဏိ ဟာဏိ တုယ၊ တုယ ဟာဏိ တုယ
 တုယ ဒုဏ် တုယ တုယ တုယ တုယ ဒုဏ် (နာယ ဟူ တုယဒ နာ
 သိယ တုယ ဟူ ခံ့ဆွဲဒု၊ အာယဒ ဟူ ခံ့ဆွဲဒု ဟာဏ
 တုယသံ ခဏိ ဟာဏိ ဒုဏ် တုယံ တုယ တုယ ဒုဏ် ဟာဏိ
 အာယ နာယ ခဏိ။ ဟာဏိ နာ အာဏိ ဟာဏိ ဟာဏိ
 တုယ နာယ တုယ ဒုဏ် (နာယ တုယသံ ဟာဏိ တုယဒ နာ
 ခဏိ တုယဒ နာ အာဏိ ခဏိ အာယဒ။

၂၂၈ ပိဏိ သာဓိ အာယ နာဏိ ပိဏိ ဟာဏိ၊ ဟာဏိ ခဏိ နာယ ခဏိ
 ခဏိ နာဏိ ခဏိ သာဓိ တုယ တုယသံ ခဏိ အာယ နာဏိ
 (Penempatan). တုယ တုယ ဟာ တုယ တုယ ဟာ ဟာဏိ နာဏိ

[illegible]



MARTOSETIKO.

မာတုဆိကီတီ

Inl. sergt. SATIMO Stb. No. 5729.

မာတုဆိကီတီ ၅၇၂၉

SOERAWINDJANA.

ဆွေရာဝိန္ဒညာနာ

Inl. korp. WAGIMAN Stb. No. 3716.

မာတုဆိကီတီ ၃၇၁၆

Original from
UNIVERSITY OF CALIFORNIA

॥ ཀུལ་པ་མ་ཀུམ་ཀུམ་ཨ་ལྟ་ཡི་མ་མི་ཀུམ་ཨ་ཨྱུ་མ་མི་
ཡི་རལ་\ ལ་མ་ཨྱུ་མ་ཀུལ་ཨ་ཨྱུ་ཨ་ཨྱུ་ཨ་ཨྱུ་ཨ་ཨྱུ་



Inl. sergt. SAKIJOEN Stb. No. 56177.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 56177

Inl. inf. 1^e kl. TARIMAN Stb. No. 56790.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 56790

Inl. sergt. KARTODIRIJO Stb. No. 55558.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 55558

Inl. sergt. SARKOEM Stb. No. 51838.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 51838

ຫລັງ ທີ່ ການ ບໍາ ສິນ ທີ່ ສຳ ຄັນ ທຸກ ທຸກ ບາດ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ

ມາ ທີ່ ທີ່ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ

ມາ ທີ່ ທີ່ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ

ມາ ທີ່ ທີ່ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ

ມາ ທີ່ ທີ່ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ
 ທີ່ ການ ນຳ ທຸກ ທຸກ ທີ່ ບໍ່ ມີ ຄວາມ ສາມາດ ທຸກ

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA



Inl. sergt. RONOSEMITO Ssb. No. 49474.

၂၂ သာသနာ့လောကဏ္ဍိယာဇာတိသမ္မတ
သမ္မတ ၁၉၄၇၄.

Inl. inf. 1e kl. WIROMENAWI Ssb. No. 45277

၂၂ သာသနာ့လောကဏ္ဍိယာဇာတိသမ္မတ
သမ္မတ ၄၅၂၇၇.

Inl. tus. SALIM Ssb. No. 42308.

၂၂ သာသနာ့လောကဏ္ဍိယာဇာတိသမ္မတ
သမ္မတ ၄၂၃၀၈.

Inl. korp. cav. MASAN Ssb. No. 44241.

၂၂ သာသနာ့လောကဏ္ဍိယာဇာတိသမ္မတ
သမ္မတ ၄၄၂၄၁.

ဟူသောတရားဟောသောလိင်ကို ခိုဝှက်သောဟူသော
 လုံခြုံစွာပျက်စီးသောဟူသော ဟူသောတရားဟောသော
 နှစ်လသောတရားဟောသောလိင်ဟူသော လိင်ပိုင်း
 နှစ်လဟူသောတရားဟောသော အခွင့်အလမ်းပိုင်း
 သောဟူသောတရားဟောသော အခွင့်အလမ်းပိုင်း
 သောဟူသောတရားဟောသော အခွင့်အလမ်းပိုင်း

။ သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း

။ သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း

အင်္ဂကျအသိတိယာရမ္ဘေ၊ ဟူသိဗ္ဗအာရုံသမ္ပဒ
ပြုဇေဇ္ဇိယဟူ၊


။ ဟူသေတကတုလံးဟာဗသမာဓိသိဒ္ဓဟသဟကကံဟာဓ
ဇ္ဇိကာ၊ ဟာသိအာအာမိကျအာသံသမိအံကာရဗ္ဗ
ဗျကျအသိမိဇ္ဈာနဗြဟ္မာ၊ ဟူကာမိမိဗျဟာက
တုအာတုအံတုအာတုအံသိဗျသ္မုဒ္ဓ၊ ကသိဟာတုကဒ္ဓကံ
တုဟာဒကသိမိတုကဒ္ဓသိမိတုလံး၊ ကံသိဗျသ္မုဒ္ဓဟာသ
သ္မုဗျာဗျာကံကသတုသယတုဗ္ဗသဟူဟာသဟာသ
ဗျာကံသကယတုလံးသယ။

။ ဟူဟာသဟာရအဒကဒမိတုဟာသဇ္ဇိယ (Bambel).
ဟာကတုလံးကံသသိဇ္ဈာနတုအဒကဒဒကဒကဒကဒ
ဇ္ဇိကာဇ္ဇာတုက၊ သ္မုဟယဟာသိအင်္ဂကျအသိတိ။ သ
မိတိအဇ္ဈိမိတိဗျဇ္ဈာနဟူဟာသဟာကတုအဒကဒဒကဒ
တုလံးကံသိဗျဇ္ဈာနဟူ၊ ဗျာသဒ္ဓဟာတုဗ္ဗဒကဒဟာ
အာဇ္ဈာဟာသဗျကျဒမိတုဟာသဗျဇ္ဈာတုကဒ (Koeta Reh).
တုဟာသဗျကျတုသိမိဗျဇ္ဈာနဟူမိတုဟာသဗျဇ္ဈာန

။ ကာဟာကဓိတုအာတုအံ၊ သတုဇ္ဈာသမိတိဗျဇ္ဈာန
ဗြဟ္မာ၊ ဟူသိဗ္ဗအာရုံသမ္ပဒဟူဗျာဗျာဗျာဗျာဗျာဗျာ
တုသအသိတိဇ္ဈာယကသိဗျဇ္ဈာနဟူမိတုအာကဒ္ဓသယ၊ က
ဗြဟ္မာတုဗ္ဗသ္မုဒ္ဓကဗြဟ္မာဟာကကဒကဒကဒကဒကဒ
ကိဇ္ဈာယမိတိတုသဒမိတိ။

။ တုဟာသကံအာဇ္ဈာသိဗျဇ္ဈာနဟူအသိတိ၊ မိတိ
မိတိဗျဇ္ဈာနဟူမိတုဗျဇ္ဈာနဟူမိတုဗျဇ္ဈာနဟူမိတုဗျဇ္ဈာန

[illegible]



KERKHOFF PETJOET.
||ဟော့ကုဆုလဟာရ|| (မလှေကုဆုလဟာရ) ဝိသိသ္မာရေ

၂ မိမိ မိမိ ကို ကံ ကံ မိမိ ကံ

ကံ ကံ

1. ၂ ကံ ကံ ကံ 1
2. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 8
3. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 12
4. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 28
5. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 45
6. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 57
7. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 72
8. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 84
9. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 90
10. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ (Blang-Djerat) 100
11. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ (Van Daalen) ကံ ကံ ကံ ကံ ကံ ကံ ကံ (Gajoe) 110



U.C. BERKELEY LIBRARIES



C006393674

